

သည်မရှိ။ 心情丝毫没有沉重之感。

ချင်လို ကထ၊ <khyin lo> 愿，希望； အခြေအနေအရပ်ရပ်ကိုသည် အတိုင်းထား ~ လာသည်။ 希望保持这种状况。

ချင်း I နှ၊ ① <gyin:> 姜，姜芽 Zingibar Officinale (ginger) ② <khyin:> 胎衣，胞衣 ③ 钦族 ④ (合) 歌曲 ⑤ 内侍，宦官，内臣 ⑥ (俚) 筒裙 II က၊ <khyin:> ① 穿透，穿过，透过； ကမ္ဘာ ~ အောင်တည်ရှိနေမည်ဖြစ်သည်။ 将与世长存。② (古) 出现 III နှ၊ <khyin:> 他，那个人 IV ဝ၊ <khyin:> ① 置名词、代词后形成付词词组，意为“……之间”； လူ ~ 人与人之间 / လူလူ ~ ခေါင်းပုံ ဖြတ်တဲ့စနစ် 人剥削人的制度 / လူမှုစနစ် ~ မတူတဲ့နိုင်ငံများ 社会制度不同的国家 / ဓားစား ~ လှံလှံ ~ ရင်ဆိုင်ရမည်။ 必须针锋相对。② 置量词后形成付词，表示“单独”； တဦး ~ သီချင်းဆိုသည်။ 独唱。③ 加于重叠动词之后，表示“一……就……”； ရောက်ရောက် ~ 一到就… ④ 与 မ…မ 连用表示“不到……程度不…”、“直到…为止”； မဆုံးမ ~ ဝိုင်းလုပ်ကြသည်။ 在未完前都在一起干，谁也不停手。⑤ 表示以同样态度回报； ချစ်လျှင်ချစ် ~ ၊ မုန်းလျှင်မုန်း ~ ။ 他爱我，我就爱他； 他恨我，我就恨他。⑥ 当(夜、天、年、月…)； ည ~ 当夜 / နေ့ ~ 当天 / နှစ် ~ 当年 / လ ~ 当月 / တနေ့ ~ 当天 / ညတွင်း ~ ပြီးသည်။ 当夜就完成了。 / နေ့ ~ ပြန်လာသည်။ 当天回来。

ချင်းခါး နှ၊ <gyin: ga:> 苦瓜

ချင်းချင်း ကဝ၊ <khyin: gyin:> 相互之间，彼此之间； ရဲဘော် ~ ညာတာသင့်သည်။ 同志之间应该互相体谅。 / သူတော် ~ သတင်းလေ့လေ့ပေါင်းဖက်တွေ။ (成) 物以类聚，人以群分。

ချင်းခြောက် နှ၊ <gyin: gyaut> ① 干姜 ② 糖姜

ချင်းစောင် နှ၊ <khyin: saun> 钦族人制的毯子

ချင်းစိမ်း နှ၊ <gyin: zein:> 生姜

ချင်းစိမ်းတက် နှ၊ <gyin: zein: det> 姜芽

ချင်းတ နှ၊ <khyin: ta'> = ခြင်းတ

ချင်းတက် နှ၊ <gyin: det> 姜芽

ချင်းတွင်းမြစ် နှ၊ <khyin: dwin: myit> 亲敦江(伊洛瓦底江上游最大的支流)

ချင်းတွင်းလက် နှ၊ <khyin: dwin: let> 亲敦江流域制造的大船。

ချင်းနင်း က၊ <khyin: nin:> 侵入，进入，冲入，闯入； အသက် ၈၀ ပြည့်အတွင်း ~ ဝင်ရောက်ပြီ။ 已经满八十岁了。 / ရန်သူတွေနယ်စပ်ကို ~ ဝင်ရောက်နှောက်ယှက်ကြတယ်။ 敌人侵入边境骚扰。 / မိုးရာသီ ~ ဝင်ရောက်ခြင်းမပြုမီ 在雨季未到来之前

ချင်းပေါက် ဝ၊ <gyin: baut> 当(天、年、月…)； နေ့ ~ ခရီး 当天可到的路程 / တက္ကသိုလ်ဝင်စာမေးပွဲကိုနှစ် ~ အောင်

သည်။ 当年就考取了大学。

ချင်းဖီး / ချင်းမြီး နှ၊ <gyin: phi:> 长了很多叉的姜

ချင်းဖော နှ၊ <gyin: phaw:> 景颇族，也写 ဂျိန်းဖော့

ချင်းဖောက် က၊ <gyin: phaut> 突破，穿过； ဝိုင်းရံထားသည့် ရန်သူ့တပ်များကို ~ ရှိထွက်သွားသည်။ 突破了敌军的包围圈。

ချင်းရား နှ၊ <khyin: ya:> 【植】白饭树，灌木，树皮光滑，树叶对生，有 ရေ ~ ကုန်း ~ 之分 Fluggea Leucopyrus

ချင်းရားဖြူ နှ၊ <khyin: ya: byu> 【植】一种白饭树 Fluggea Microcarpa

ချင်းသေး နှ၊ <khyin: thei:> (女筒裙) 窄

ချင်းသုပ် နှ၊ <gyin: dhout> 拌姜丝(一种缅甸食品。用水浸过的细姜丝拌以豆粉、芝麻、香油、炸豆、花生、盐、炸大蒜片、小虾米等做成)

ချင်းဥ နှ၊ <gyin: u'> = ချင်းတက်

ချောင် I နှ၊ ① <gyaun> 偏僻的地方 ② 角落； 内室 ③ 谷、峡谷 ④ <khyaun> 一种高背篓 ⑤ (方) 铁桶

II က၊ <khyaun> ① 松，松弛，宽，宽敞 ② 消瘦； သူ၏မျက်နှာအနည်းငယ် ~ သွားသည်။ 他的脸有点消瘦了。③ 舒适，不艰难，容易； အနေ ~ သည်။ 日子过得舒适。

ချောင်ကောင်း က၊ <gyaun kaun:> 偏僻； ~ သောနေရာ 偏僻的地方

ချောင်ကုပ် က၊ <gyaun kout> 躲在角落里； ဘယ်နှယ်-ကိုယ်လူ့ တလော ~ လှချေလား။ 老兄，最近躲到哪儿去了？

ချောင်ကျ က၊ ① <gyaun kya'> 偏僻、僻静； ခင်ဗျားတို့ကျောင်း ကနဲ့နဲ့ ~ တယ်ဗျာ။ 你们学校有点偏僻。 ② <khyaun kya'> 消瘦； ခုတလောသူသိသိသာသာကြီး ~ သွားသည်။ 他近来明显地瘦了。

ချောင်ကြား နှ၊ <gyaun gya:> 偏僻处，角落； ~ ထဲပါရှာပြီး ပြီ။ 偏僻角落都找遍了。

ချောင်ကြိုချောင်ကြား နှ၊ <gyaun gyo gyaun gya:> 偏僻处，角落，穷乡僻壤

ချောင်ခို က၊ <gyaun kho> ① 隐居、匿居 ② (喻) 偷懒； ချောင်မခိုတတ်ပါဘူး။ 他是不会偷懒的。

ချောင်ချိ က၊ <khyaun gyi'> 宽松，宽裕，顺当，顺畅； ပြည့်သူများသည် ~ စွာနေထိုင်နိုင်ကြပြီဖြစ်သည်။ 人民生活富裕了。 / အသွားရအလားရ ~ သည်။ 交通方便。 / ဆင်တကောင်ပင်ချောင်ချောင်ချိချိဝင်နိုင်သည်။ 一头象都能顺当地通过。

ချောင်ချွဲ က၊ <khyaun khye'> = ချောင်ချိ

ချောင်ချောင် ကဝ၊ <khyaun gyaun> (古) 容易； 舒舒服服； အလုပ်မလုပ်ပဲထမင်း ~ စားချင်လို့ဘယ်ရမလဲ။ 不干活又想吃现成饭那怎么行呢？

ချောင်ချောင်ချွဲ ကဝ၊ <khyaun gyaun khye' gye'> 宽裕。